

Personal Information

အမည်

ကျား/မ

☐

 ကျား

☐

 မ

အလုပ်အကိုင်

အသက်

☐ ၁၈-၂၅ နှစ်

☐ ၂၆-၃၅ နှစ်

☐ ၃၆-၄၅ နှစ်

☐ ၄၆-၆၀ နှစ်

ဆက်သွယ်ရန် အသေးစိတ်

အိမ်ထောင်မရှိ

အိမ်ထောင်ရှိ

လူငယ်မိဘ

အရွယ်ရောက်သော ကလေးများနှင့် အတူနေသောမိဘ

အငြိမ်းစားယူခါနီး (သို့) အငြိမ်းစား

ငွေကြေး ရည်မှန်းချက်များ

- ဦးစားပေးအဆင့်သတ်မှတ်ချက်
- (၁) အမြင့်ဆုံး
- (၂) အမြင့်
- (၃) အလယ်အလတ်
- (၄) အနိမ့်
- (၅) အနိမ့်ဆုံး

ဘဝအတွက် ကာကွယ်စောင့်ရှောက်ခြင်း

ကျန်းမာရေးစောင့်ရှောက်မှု စုဆောင်းငွေ

ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ခြင်း

အငြိမ်းစား စီမံကိန်း


ကလေးများ၏ ပညာရေးစုဆောင်းငွေ

မြေးများအတွက် ငွေကြေးစုဆောင်းမှု

ABOUT US

Dai-ichi Life Insurance Myanmar Ltd. သည် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယခုအခါ သက်တမ်း (၁၂၃) နှစ်ကျော်ပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ ထိပ်တန်း အသက်အာမခံကုမ္ပဏီ Dai-ichi Life Group မှ မြန်မာနိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုများကို ဖေးရန် ဖွင့်လှစ်ပေးထားသော ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။

Dai-ichi Life Group သည် ဂျပန်နိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ (၃) ခု ရှိကာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံတွင် Customer များနှင့် ၎င်းတို့၏မိသားစုဝင်များကို အနာဂတ်အတွက် အာမခံချက်ရှိသည့် ငွေကြေးအကာအကွယ်များ ရယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



Dai-ichi Life

ထာဝရသင်နှင့်အတူ

အထပ် (၂၀)၊ ဆူးလေစက္ကူအော့ဖစ်(စ်)တာဝါ၊ အမှတ် (၂၂၁)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။

အီးမေးလ် - info@daiichilife.com.mm

အသေးစိတ် စုံစမ်းရန် - ၀၉ ၈၈၀ ၄၄၃ ၀၀၃

Dai-ichi Life
ထာဝရသင်နှင့်အတူ

Htar-Wa-Ra Edu Goal


“Htar-Wa-Ra Edu Goal”

အာမခံ၏အဓိကအချက်များ

အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား	၁၈ မှ ၅၆ နှစ်
အာမခံ ပေါ်လစီသက်တမ်း	၉ / ၁၁ / ၁၄ နှစ်
ပရီမီယံ သက်တမ်း	၅ / ၇ / ၁၀ နှစ်
အာမခံထားနိုင်သည့်ငွေပမာဏ	ကျပ်သိန်း ငါးဆယ် (၅,၀၀၀,၀၀၀ ကျပ်) မှ ကျပ်သိန်း တစ်ထောင် (၁၀၀,၀၀၀,၀၀၀ ကျပ်) အထိ
အာမခံ အကျိုးခံစားခွင့်အစီအစဉ်	အကျိုးခံစားခွင့်နှစ်ဆအစီအစဉ် အခြေခံ ခံစားခွင့်အစီအစဉ်

*အာမခံပေါ်လစီ၏စည်းကမ်းအချက်များအတိုင်းဆောင်ရွက်ပါမည်။

ဥပမာ။ ။ အသက် (၃၀) ရှိပြီဖြစ်တဲ့ ဦးမောင်မောင်က ၎င်း၏သမီးအတွက် “ Htar-Wa-Ra Edu Goal” ပညာရေး အာမခံကို အာမခံကြေး ကျပ်သိန်း ၁၅၀ နှင့် (၁၁) နှစ်သက်တမ်း အာမခံပေါ်လစီကို ဝယ်ချင်တယ်ဆိုပါက၊ အကျိုးခံစားခွင့် မတူသည့် အာမခံ အစီအစဉ် (၂) နှစ်ခုအနက် တစ်ခုဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါတယ်။ ၎င်းအာမခံအစီအစဉ် (၂)ခုအတွက်ပေးဆောင်ရသည့်နှစ်စဉ်ပရီမီယံကြေးငွေပမာဏမှာမတူညီသော်လည်း၊ ပေးဆောင်ရမည့် ပရီမီယံသက်တမ်း (၇) နှစ်မှာ တူညီပါသည်။ ရွေးချယ်ဝယ်ယူနိုင်ရန် အောက်ပါပုံသေကားချပ်ကို ကိုးကားဆုံးဖြတ်နိုင်သည်။ မည်သည့် အစီအစဉ်ကို ရွေးချယ်သည်ဖြစ်စေ နှစ်စဉ်ပရီမီယံကြေးကို (၇) နှစ်စာပေးသွင်းရမည်ဖြစ်ပါတယ်။



အသက်အာမခံဘာကြောင့်လိုအပ်တာလဲ

မှန်ကန်သောအသက်အာမခံကိုဝယ်ယူခြင်းဟာသင့်ရဲ့မိသားစုဘဝနောင်ရေးမှာငွေကြေးကျပ်တည်းမှုမရှိအောင် အကာအကွယ်ပေးခြင်းဖြစ်ပါတယ်။ အသက်အာမခံထားခြင်းဖြင့် သင့်ကလေးပညာရေးအတွက်၊ အလုပ်က အနားယူသွားတဲ့ အငြိမ်းစားကာလအတွက် ပုံမှန် စနစ်တကျငွေစုဆောင်းမှုလုပ်ဆောင်သွားနိုင်ပြီး၊ မမျှော်လင့်ထားတဲ့ အကြောင်းအရာများနှင့်တွေ့ကြုံရပါကလည်း အသက်အာမခံငွေကို အရေးပေါ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။

Dai-ichi Life Insurance Myanmar ရဲ့ ပညာရေး အာမခံကို ဘာကြောင့် ဝယ်ယူသင့်လဲ?

- နောင်ရေးအတွက် စိတ်အေးရခြင်း
သင့်ရင်သွေးရဲ့ပညာရေး ရည်မှန်းချက်အတွက် စိတ်ချရခြင်း
- ငွေကြေးဆိုင်ရာ အာမခံချက်ရှိခြင်း
သင့်ရင်သွေးပညာရေးခရီးလမ်းမှာ ငွေကြေးနဲ့ပတ်သတ်ပြီး အနှောင့်အယှက်မရှိခြင်း
- အခွန်သက်သာခွင့်ရရှိခြင်း
ပေးသွင်းသော အာမခံကြေးများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရခြင်း
- အကျိုးခံစားခွင့်များ ပြန်လည်ရရှိမှုအတွက် အာမခံချက်ရှိခြင်း
အာမခံပရီမီယံကြေးပေးသွင်းမှုပြီးဆုံးသည့်အခါ ပုံမှန်စုဆောင်းငွေထပ်ပိုသော အကျိုးခံစားခွင့်များကိုရခြင်း
- အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ခြင်း
နှစ်ဆအကျိုးခံစားခွင့်အစီအစဉ်ဖြင့် ကာကွယ်မှုအပြည့်အဝရရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်

Dai-ichi Life
ထားစဉ်သင့်အတွက်

အထပ် (၂၀)၊ ဆူးလေစကွဲအေဘုဖစ်(စ်)တာဝါ၊ အမှတ် (၂၂၁)၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
အီးမေးလ် - info@daichilife.com.mm

အသေးစိတ် စုံစမ်းရန် ၀၉၇၇၈၈၀၇၀၀၀

လိုအပ်သောအချက်အလက်များ

ဘဝအတွက် ကာကွယ်စောင့်ရှောက်ခြင်း			
သင့်အပေါ်ငွေကြေးအရ မှီခိုနေသူရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
သင်မတော်တဆသေဆုံးသွားခဲ့လျှင် သင့်မိသားစုအတွက် လုံလောက်သော ငွေကြေးအကာအကွယ်ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
ကလေးများ၏ ပညာရေး စုဆောင်းငွေ			
မိမိနိုင်ငံတွင်း (သို့) ပြည်ပမှာပညာသင်ကြားခြင်းနှင့်ပတ်သက်တဲ့ ကုန်ကျစရိတ်တွေကို သင်သတိထားမိပါသလား။	☐ သတိထားမိ	☐ သတိမထားမိ	☐ မသေချာ
သင့်ကလေး၏ပညာရေးအတွက်သင့်လျော်သော ထောက်ပံ့ငွေကိုသင်သိပါသလား။	☐ ပြင်ဆင်ပြီး	☐ မပြင်ဆင်မိ	☐ မသေချာ
သင့်ကလေးပညာရေးအတွက် သင့်လျော်သောထောက်ပံ့ငွေ ပြင်ဆင်ပြီးပြီးသား။			
အငြိမ်းစားစီမံကိန်း			
အငြိမ်းစားဘဝမှာ သင်လိုအပ်တဲ့လစဉ်ဝင်ငွေပမာဏကို သင်သိပါသလား။	☐ သိ	☐ မသိ	☐ မသေချာ
ဘယ်လောက်အချိန်ကြာလို့အပ်မလဲ။			
သင်၏တိုင်းပြည်၊ အလုပ်ရှင်နှင့်အခြားအရင်းအမြစ်များမှ လစဉ်ဝင်ငွေ မည်မျှရရှိနိုင်မည်ကို သင်သိပါသလား။	☐ သိ	☐ မသိ	☐ မသေချာ
ချမ်းသာကြွယ်ဝမှုကိုဖော်ဆောင်ခြင်း			
သင့်မှာယခုလက်ရှိ ငွေကြေးစုဆောင်းတဲ့အစီအစဉ် ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
သင်၏ငွေကြေးရည်မှန်းချက် ပြည့်မီရန်အတွက် သင်စုဆောင်းထားသည့် ငွေပမာဏသည် လုံလောက်သည်ဟု သင်ထင်ပါသလား။	☐ ထင်သည်	☐ မထင်	☐ မသေချာ
ကျန်းမာရေးစောင့်ရှောက်မှု စုဆောင်းငွေ			
သင်နှင့် သင်၏ အိမ်ထောင်ဖက်သည် မကျန်းမာခြင်းအတွက် လုံလောက်သော ဆေးကုသစရိတ်ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
ဆေးဖက်ဆိုင်ရာကုန်ကျစရိတ် (သို့) ခွဲစိတ်ကုသမှုကဲ့သို့သော အရေးပေါ်အသုံးစရိတ်များအတွက် လုံလောက်သောပြင်ဆင်မှု ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
ချေးငွေ			
သင့်မှာချေးငွေယူထားမှုရှိပါသလား။ (အိမ်၊ မော်တော်ကား၊ ကိုယ်တိုင်၊ စီးပွားရေး)	☐ ရှိ	☐ မရှိ	☐ မသေချာ
ထိုချေးငွေတို့နှင့်ပတ်သက်ပြီး အာမခံ ထားရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ

ယခုလက်ရှိ အသက်အာမခံ အကာအကွယ်

(က) အာမခံထားသောပမာဏ

(ခ) ပရီမီယံကြေး ပမာဏ

လစဉ်ဝင်ငွေ (ကျပ်)

☐ ၂-၅သိန်း ☐ ၅-၁၀သိန်း ☐ ၁၀-၁၅သိန်း

☐ ၁၅သိန်း ☐ အခြား (အသေးစိတ်)